

အချိန်ပြောင်းခြင်း

အောက်တိုဘာ လ ၃၁ ရက်၊ စနေနေ့ တွင်
သင့်နာရီကိုရွှေ့ လိုက်ပါ။

သင်အိပ်ယာဝင်ချိန်တွင် သင့်နာရီကို တစ်နာရီ
နောက်သို့ ပြန်ဆုတ်လိုက်ပါ။

